

မူကြို (Pre-K) အတွက် လိုအပ်သောစာရွက်စာတမ်းများ

ကံစမ်းမဲတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများကို အွန်လိုင်း စာရင်းသွင်းမှု လုပ်ငန်းစဉ်အတွင်း အပ်လုဒ် လုပ်ပေးပါရန် လိုအပ်ပါသည်။

1. **မွေးစာရင်း အထောက်အထား** သင့်ကလေးသည် စက်တင်ဘာလ 1 ရက်၊ 2022 တွင် သို့မဟုတ် ၎င်းမတိုင်မီတွင် အသက် လေးနှစ် ပြည့်ပြီး ဖြစ်ရမည် ဖြစ်သည်။
 - မွေးဖွားခြင်း သက်သေခံလက်မှတ် မူရင်း ၊ မွေးဖွားသည့် ဆေးရုံမှ အရှင်မွေးလက်မှတ် ၊ အစိမ်းရောင်ကတ်၊ ပန်းရောင်ကတ် သို့မဟုတ် I-94 ဖက်ဒရယ်ကတ် ၊ သို့မဟုတ် ကလေးငယ်၏ ပတ်စ်ပို့ (ထိုစာရွက်စာတမ်းများ၏ မိတ္တူများအား လက်မခံပါ)
2. **တရားဝင် အုပ်ထိန်းသူဖြစ်ကြောင်း မှတ်ပုံတင်အထောက်အထား** (တင်ပြနိုင်မည်ဆိုပါက)
 - ကလေး၏မွေးစာရင်းတွင် သင့်အမည်မပါဝင်မှသာ လိုအပ်ပါမည်
3. **မိဘ ၊ အုပ်ထိန်းသူဖြစ်ကြောင်း မှတ်ပုံတင်အထောက်အထား**
 - ဂျော်ဂျီယာ ယာဉ်မောင်းလိုဏ်စဉ်၊ သို့မဟုတ် သက်တမ်းမကုန်သေးသော U.S. ပတ်စ်ပို့ ID တစ်ခုကဲ့သို့သော ပြည်နယ် သို့မဟုတ် အစိုးရမှ ထုတ်ပေးသည့် သက်တမ်းမကုန်သေးသော ဓါတ်ပုံ ID
4. **မိဘ/အုပ်ထိန်းသူ ဂျော်ဂျီယာတွင် နေထိုင်ကြောင်း အထောက်အထား***
 - သင်၏ အမည်ဖြင့် အပေါင်ခံခြင်း သို့မဟုတ် ငှားရမ်းခြင်း သဘောတူညီချက်၊ သို့မဟုတ် သင်၏ အမည်ဖြင့် မိဘာခ၊ ဂက်(စ)၊ သို့မဟုတ် ရေ ကျသင့်ငွေတောင်းခံလွှာများ၊ ကော့ဘယ်လ်နှင့် ဖုန်းငွေတောင်းခံလွှာများကို လက်မခံပါ

*အကယ်၍ သင်သည် တစ်စုံတစ်ယောက်နှင့် အတူနေထိုင်ပြီး သင့်တွင် သင့်အမည်ဖြင့် အငှားစာချုပ်၊ ပေါင်နံ့စာချုပ် သို့မဟုတ် အထွေထွေအသုံးစရိတ် တောင်းခံလွှာမရှိပါက၊ သင်သည် အောက်ပါတို့ကို တင်ပြရမည်- လက်မှတ်ထိုးပြီး နိတြိုပြန်ဆိုထားသော နေထိုင်ခွင့်ကျမ်းကျိန်လက်မှတ် နှင့် သင်နှင့်အတူနေထိုင်သည့် ပုဂ္ဂိုလ်၏အမည်ဖြင့် အငှားစာချုပ်/အပေါင်စာချုပ် ဖော်ပြချက် သို့မဟုတ် အသုံးစရိတ် တောင်းခံလွှာ နှင့် အဆိုပါကျမ်းကျိန်လွှာနှင့် ကိုက်ညီသည့် လိပ်စာကို ပြသထားသည့် ကလေး၏ အုပ်ထိန်းသူ အမည်ဖြင့်ဖော်ပြထားသော မေးလ်တစ်စောင်။

အကယ်၍ သင့်ကလေး၏ အမည် ရွေးချယ်ခံရကြောင်း အီလက်ထရောနစ် အသိပေးအကြောင်းကြားချက်အား သင် လက်ခံရရှိခဲ့ပါက အွန်လိုင်းပေါ်တွင်ပင် ထိုင်ခုံနေရာအား သင် လက်ခံပေးရမည်ဖြစ်ပြီး အောက်ဖော်ပြပါ စာရွက်စာတမ်းများ (#5-#8) အား စာရင်းသွင်းကာလဖြစ်သည့် ဧပြီလ 11-29 ရက်၊ 2022 အတွင်း အပ်လုဒ်တင်သွင်းပေးရမည် ဖြစ်သည်။

5. **ကလေး၏ လူမှုဖူလုံရေးကတ် မူရင်း သို့မဟုတ် "တောင်းဆိုပိုင်ခွင့်ကို စွန့်လွှတ်ကြောင်း တရားဝင်စာ"**
 - "တောင်းဆိုပိုင်ခွင့်ကို စွန့်လွှတ်ကြောင်း တရားဝင်စာ လိုအပ်ပါက စာရင်းသွင်းကာလအတွင်း သင့်ထံ ပေးပို့သွားမည်
6. **ကလေး၏ Peachcare card ကဒ်၊ Medicaid ကဒ်၊ ကျန်းမာရေးအာမခံကဒ် , EBT ကဒ် (food stamps) နှင့်/သို့မဟုတ် TANF (လျှောက်ထားခွင့်ရှိလျှင်)**
7. **ကိုယ်ခံအားစနစ်ဆိုင်ရာ လက်မှတ် (3231)**
8. **အမြင်အာရုံဆိုင်ရာ၊ အကြားအာရုံဆိုင်ရာ၊အာဟာရဆိုင်ရာ နှင့် သွားဘက်ဆိုင်ရာ စစ်ဆေးမှု လက်မှတ် (3300)**

လိုအပ်သောစာရွက်စာတမ်းများကို အတည်ပြုခြင်းအပေါ်မှတစ်ဆင့် မူကြို (Pre-K) ထိုင်ခုံ နေရာချထားမှုများအား ဆောင်ရွက်သည်။